

မာတိကာ

- ❖ တင်ပြရေးသားသောစာစုများ
 - သစ္စာအတွေး၊ သစ္စာအသိ - ၁
 - သာသနာ့အဓိဋ္ဌာန် - ၂
- ❖ သိကောင်းစရာဗုဒ္ဓဘာသာ
 - ဗုဒ္ဓသာသနာဝင်၊ ပညာဗုဒ္ဓဘာသာဝင်၊ သဒ္ဓါဗုဒ္ဓဘာသာဝင် - ၁၇
 - ဗုဒ္ဓဘာသာဝင်များနှင့် (၃၇)နတ်မင်း - ၁၈
 - ဗုဒ္ဓဘာသာ ဝိသေသလက္ခဏာဂုဏ်အင်္ဂါကြီး (၄) ရပ် - ၁၉
 - ကမ္မဝါဒနှင့် သမ္မာဒိဋ္ဌိ - ၂၀
 - ဝိဘူဝါဒနှင့် ကမ္မဝါဒ - ၂၁
 - ဘုရားရှိခိုးခြင်း - ၂၃
 - ရတနာသုံးပါး - ၂၅
 - ကံကံ၏အကျိုးကိုယုံကြည်ခြင်း - ၃၁
 - ဒုစရိုက်၊ သုစရိုက်၊ ပုညကြိယာဝတ္ထု - ၃၃
 - နမောတဿဘုရားရှိခိုး၊ ပါဠိ၊ အနက် - ၃၉
 - သရဏဂုံဆောက်တည်ခြင်း - ၃၉
 - သရဏဂုံအဓိပ္ပာယ် - ၄၀
 - ဝါးပါးသီလ - ၄၁
 - ရှစ်ပါးသီလ - ၄၂
 - အာဇီဝဋ္ဌမကသီလ - ၄၅
 - ဥပုသ်သီလ - ၄၆
 - ကံရှုပ်ခွဲသမျှ ဉာဏ်အလုပ်နဲ့ဖြေရင်ပြေ - ၄၈
 - ဗုဒ္ဓဘာသာသည် Religion ခေါ်သည် ဘာသာရေးမျိုးမဟုတ် - ၄၉
 - ဗုဒ္ဓရဲ့စကားကြီး (၁၀) ခွန်း - ၅၃
 - ဗုဒ္ဓပုံတော်၊ ဆင်းတုတော် ဘာကြောင့်ကိုးကွယ်နေလဲ - ၅၅

- ❖ ရိပ်သာမဝင်ခင် ကြိုတင်ပြင် - ၆၃
- ❖ ရိပ်သာစည်းကမ်း၊ နည်းလမ်းသုံးသွယ်
 - ရိပ်သာဆိုတာ ဘယ်လိုလဲ - ၆၇
 - နားနေဆောင် (အိပ်ဆောင်) စည်းကမ်း - ၆၈
 - မွှော့ရုံစည်းကမ်း - ၇၁
 - ဘောဇန (ဆွမ်းစားဆောင်) စည်းကမ်း - ၇၂
- ❖ ရိပ်သာကိုသွား ပွားများအားထုတ်ယောဂီအလုပ်
 - ယောဂီဆိုတာဘာလဲ - ၇၇
 - တရားအားထုတ်သူရဲ့ရည်မှန်းချက် - ၇၈
 - ယောဂီများလိုက်နာရမည့်စည်းကမ်း - ၇၉
 - စခန်းဝင်ယောဂီများ၏လုပ်ငန်းခွင်အချိန်ဇယား - ၈၀
 - အို...ယောဂီ အိပ်ရာဝင်ကြကုန်လော့ - ၈၂
 - အို... ယောဂီ အိပ်ရာမှထကြကုန်လော့ - ၈၄
 - အိုဘယ့်ယောဂီသင်သည်... - ၉၃
 - ကန်တော့ခန်း - ၉၃
 - နမောတဿ၊ ဗုဒ္ဓကိစ္စ - ၅ပါး၊ ကမ္မဋ္ဌာန်းတောင်း - ၉၄
 - တရားဘယ်လိုထိုင်မလဲ - ၉၅
 - တင်ပလွင်ခွေထိုင်နည်းများ၊ ခန္ဓာကိုယ်အနေအထား - ၉၆
 - လက်အနေအထား၊ ခေါင်းအနေအထား - ၉၇
 - အို...ယောဂီ ရှုမှတ်ပွားများကြကုန်လော့ - ၉၈
 - ယောဂီကျင့်ဝတ် - ၁၀၄
 - အရုဏ်တက်နေထွက်နေဝင်အချိန်ဇယား - ၁၀၅
 - ဆွမ်းအလှူရှင်များအား အမျှဝေ၊ ဆွမ်းစားဆင်ခြင်၊ မေတ္တာပို့ - ၁၀၆
 - အို...ယောဂီ ဆင်ခြင်စားကြကုန်လော့ - ၁၀၈

- ❖ ကြောင်းကျိုးဆက်စပ် ပဋိစ္စသမုပ္ပါဒ်
 - ဉာတပရိညာအနှစ်ချုပ်အခြေခံပဋိစ္စသမုပ္ပါဒ် - ၁၁၇
 - အို...ယောဂီ ဆင်ခြင်စားကြကုန်လော့ - ၁၄၆
- ❖ အလုပ်ပေးတရားသိထားအခြေခံ၊ ဒိဋ္ဌိက္ခာစင်တရားဝင်
 - အာနာပါန ကမ္မဋ္ဌာန်းအရင်လုပ်ပါ - ၁၅၃
 - စကြာန်လျှောက်ရှုပွားနည်း (ကာယနပဿနာ) - ၁၆၁
 - အို...ယောဂီ စကြာန်လျှောက်ကြကုန်လော့ (အရှင်ပုညာနန္ဒ) - ၁၆၆
 - အအေးအာဟာရဆင်ခြင်ပါ - ၁၇၅
 - ညတရားပွဲအပြီး ရတနာသုံးပါးပူဇော်ခြင်း - ၁၇၆
- ❖ သံဝေဂဉာဏ်မြင်၊ ဆင်ခြင်နှလုံးသွင်း၊ တွေ့ဝေခြင်းကင်းပါစေ - ၁၇၉
- ❖ တရားမကြိုက်၊ အမှားလိုက်၊ ဆရာမိုက်နဲ့လွဲကြပါစေ
 - ဆရာကောင်းရွေးမမှားစေနှင့် - ၁၈၂
 - ဂစ္ဆာမိဆိုတာ သစ္စာသိဖို့ပါ - ၁၈၄
- ❖ ဘာသာယဉ်ကျေးမှု အစဉ်သတိပြု၊ တို့လျှင်မစသွေလိုက်နာကျင့်စေ
 - ကာယကံယဉ်ကျေးမှုကိုယ်အမူအရာ - ၁၈၉
 - ဝစီကံယဉ်ကျေးမှုအပြောအဆိုအသုံးအနှုန်း - ၁၉၁
 - မနောကံယဉ်ကျေးမှု၊ ဆွမ်းကွမ်းဆိုင်ရာ ယဉ်ကျေးမှုဝေါဟာရများ - ၁၉၄
- ❖ ရိပ်သာကအပြန် အာဇီဏ္ဍကံ၊ နေ့စဉ်အလုပ်ခန့်စဉ်လုပ်
 - အကောင်းဆုံးမွေကထိက - ၂၀၀
- ❖ ဗဟုဓမ္မသုတပဒေသာ
 - ယောဂီများရှောင်ကြဉ်ရမည့်ပိစ္ဆာဇီဝ - ၂၁၀
 - ယောဂီများရှောင်ကြဉ်ရမည့်မကောင်းသောကုန်သွယ်မှု - ၂၁၁
 - ဝိပဿနာလား၊ ဝိပြဿနာလား - ၂၁၃
 - ခြင်ကိုက်ခံရတဲ့ဝေဒနာ ဘယ်လိုရှုမှတ်မလဲ - ၂၁၆
 - သက်သတ်လွတ်ရှင်းတမ်း - ၂၁၈
 - လူများသာသနာပြု - ၂၂၆
 - သာသနာဗျက်သူ - ၂၂၇
 - မျက်ကန်းဝါဒ၊ အဓမ္မဝါဒ၊ ဓမ္မဝါဒ - ၂၃၆